

၂၀၀၈ ခုနှစ်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၈၉ အရ နိုင်ငံသားတိုင်းသည် ဥပဒေအရ ပေးဆောင်ရမည့် အခွန်အကောက်များကို ပေးဆောင်ရန်တာဝန်ရှိသည်။

ပတခ(ကသခ)-၀၄-၀၇

**အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေ ပုဒ်မ ၂၇၊ ၂၈၊ ၃၀ နှင့် ၆၄ တို့အရ ကုန်သွယ်လုပ်ငန်းခွန်စည်းကြပ်မှုနှင့်
ဒဏ်ကြေးငွေစည်းကြပ်မှုဆုံးဖြတ်ချက်**

ရက်စွဲ၊ -----

- ၁။ အခွန်ထမ်းမှတ်ပုံတင်အမှတ်-----စည်းကြပ်နှစ်-----
- ၂။ အခွန်ထမ်းအမည်နှင့်လိပ်စာ -----

- ၃။ အခွန်ထမ်းအမျိုးအစား -----
- ၄။ လုပ်ငန်းအမျိုးအစားနှင့်မှတ်ပုံတင်အမှတ် -----
- ၅။ လုပ်ငန်းခွဲများ -----
- ၆။ (က) ပုဂ္ဂိုလ်စုဝင်များ -----
(ခ) အစုများ -----
- ၇။ ကြေညာသည့်ရောင်းရငွေ/ဝန်ဆောင်မှုရငွေ-----
- ၈။ တင်ပြသောစာရင်းများ -----

- ၉။ စည်းကြပ်သည့်ပုဒ်မ-----
- ၁၀။ လုပ်ငန်းနှစ် (အခွန်ကာလ) -----

ကုန်သွယ်လုပ်ငန်းခွန်စည်းကြပ်မှုနှင့်ဒဏ်ကြေးငွေစည်းကြပ်မှုဆုံးဖြတ်ချက်

ရုံးတံဆိပ်

တာဝန်ခံအရာရှိ
ပြည်တွင်းအခွန်များဦးစီးဌာန

ရုံး